


သခင်စကား The LORD'S Word

မင်းအောင်သက်လွင်စီမံဦးစီးပေးသည့် ဝိညာဉ်ရေးရာ စာစောင်



ပါဘုရား သခင်၏ စကားတော်ကို နားမထောင်သောကြောင့် ဇွန်ပစ်တော်မူ၍ သူတို့သည် ဘဝါး အမျိုးသား တို့တွင် အရပ်ရပ်သို့ လှည့်လည်ကြကုန်၏။ ဟောရှေ့ဇာ ၁၇

အမှတ်စဉ် (၁၄၃) ဇူလိုင်လ ၂၀၁၃ ခုနှစ် • ဗုဒ္ဓါဒါ (လစဉ် ပထမ တရားဇွန်နီတိုင်း အခမဲ့ဖြန့်ချိသည်) ၂၀၁၁ ခုနှစ်တွင် တည်ထောင်သည်။ Est; September 2001

အချိန်နာရီ

အချိန်နာရီ

သိက္ခာလဲ ပျောက်ကျ။ ရိက္ခာလဲ မလောက်စ တွန့်မြောက်ဆယ် တစ်မိနစ်၊ ၂၄နာရီ တစ်ရက် လေးသိတင်း တစ်လ လို၊ ကျနော်တို့ ခနခန အော်ခဲ့ရတဲ့ အချိန်နာရီ။ တွက်ခဲ့ရတဲ့ အချိန်၊ ချက် ခဲ့ရတဲ့ နာရီ နေနာရီ၊ ရေနာရီ၊ သံပါတ်နာရီ၊ ဓါတ်ခဲနာရီ၊ အိုမီဂါ၊ ရိုးလက်စ်၊ စီကိုဖိုက်။ နာရီဆိုရင် ဆွစ်စ်(ဆွစ်စ်လက်စ်)မိတ်မှကောင်းသတဲ့။ ရွှေနာရီ၊ ငွေနာရီ၊ ပလက်တီနာရီ၊ စိန်စိတ် နာရီ။ တစ်ချို့က လက်မှာ ပတ်။ ရင်မှာ တပ်။ နံရံမှာကပ်။ တစ်ချို့က လည်မှာဆွဲ။ တိုင်းမှာ လှဲ။ အချိန်ဆိုတာ လူကို မစောင့်။ နာရီ ဆိုတာ သစ္စာမဖောက် သူတောင်းစားလဲ အပိုအလိုမရှိ ကွက်တိ။ သမ္မတလဲ အပိုအလို မရှိ ကွက်တိ။ ပညာတတ်လဲ ၂၄ နာရီ။ ပညာ မတတ်လဲ ၂၄ နာရီ။ နာရီ သုံးသူ။ နာရီ ဖြုန်းသူ။ နာရီ ရှုံးသူ။ ပညာရှိတစ်ဦးက



“မနေ့က နေ့စဉ်ချိန်နဲ့ နေ့ထွက်ချိန်ကြားမှာ အချိန် တစ်နာရီ ပျောက်ဆုံးသွားပါသည်။ တွေ့ရှိသူကို ကျေးဇူး မဆပ်ပါ။ အဘယ့်ကြောင့်ဆိုသော် ထို အချိန်တစ်နာရီသည် ထာဝရပျောက်ဆုံးသွားပြီ ဖြစ်သောကြောင့် ဖြစ်သည်” တဲ့။ ။ မင်းအောင်သက်လွင်

တစ်ကိုယ်လုံး အရည်ပျော်ခံ အလင်းတွေ အစွမ်းကုန် အံ့ချ သိလိုက်ရတဲ့ တစ်ခဏ အလင်းအားလုံးရဲ့ အနှစ်ကို မြင်ခွင့်ရခဲ့လေပြီ...။

သခင်နှင့် တွေ့ဆုံဖို့ F. Penny (Mizo) တမ်း

ကယ်တင်ရှင် သခင်နှင့် တွေ့ဆုံဖို့ရန်၊ လက် ဗလာ နှင့်သွားရမှာလား ။ အမှုတော်မြတ်၌ တစ်ရက်ကလေးမှ မပါဝင်နိုင် ။ ဘာကိုဆက်ကပ် အပ်နံ့ရမှာလဲ ။ သေနေ့အတွက် ဝမ်းနည်းအားငယ် စိုးရိမ်မှုမရှိ၊ ကယ်တင်ရှင်သခင် အတူပါရှိ၍ ။ သို့သော် လက် ဗလာ နှင့်သခင်ကို တွေ့ဆုံဖို့ ဝမ်းနည်းအား ပူဆွေးရင်မှာ ။ တွန့်ဆုတ်စွာ ခက်ခဲစေမိပေ။ ။ ကုန်လွန်ခဲ့တဲ့ နေ့ရက်များစွာ ။ နောက်ထပ်တဖန် ပြန်လည်ရရှိနိုင်ခဲ့ရင်ဖြင့် ။ ဝမ်းမြောက်စွာပါဝင် ။ အမှုတော်ဆောင် ဆက်ကပ်မည်မှာ အမှန်မို့ ။ ယုံကြည်သူ အပေါင်းတို့ ထကြလော့ ။ နေရောင်ခြည် ထွန်းလင်းတောက်ပချိန် ။ သေဆုံးမည့်နေ့ မဆိုက်ရောက်ခင် ။ ပျောက်ဆုံးနေသော ဝိညာဉ်တွေ အတွက် သခင်အမှုတော် .. ထမ်းဆောင်ကြစို့လား.. ဧဝဂေလီ သတင်းကောင်း ဖြန့်ပေးကြစို့လား... ကယ်တင်ရှင် သခင်နှင့် တွေ့ဆုံဖို့ရန် လက် ဗလာနှင့် သွားတော့မလား...။ ပျောက်ဆုံးနေသော ဝိညာဉ် တစ်စုံ တစ်ရာမှ တွေ့ဆုံမှု မရှိပါ ။ သခင်နှင့် တွေ့ဆုံတော့ မလား... သခင်နှင့် တွေ့ဆုံဖို့ ။ လက် ဗလာနှင့် သွားတော့မလားကွယ် ။ ။



အလုံးစုံကို သိနိုင်သောအရှင် မေးမေ

မသဲမဲဒုဂ္ဂ ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။ ဦးစွာ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းပါတယ်။ ဘုရားရှင်ရဲ့ ကောင်းမြတ်ခြင်း တွေကို နေ့ရက် အစဉ်အတိုင်း ခံစားခွင့် ရရုံမက အဖဘုရားရှင်နဲ့ အတူပါရှိပြီး လုပ်ဆောင် ပေးနေတဲ့ အမှုအရာများအတွက် အဖဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဘုရားရှင်ရဲ့ အံ့ဩဖွယ်ရာ လုပ်ဆောင်မှုတွေ ချရေးပြီး သက်သေခံမယ်ဆိုရင် မကုန်ဆုံး နိုင်ပါဘူး။ ထိုကောင်းမြတ်ခြင်းတွေထဲက အံ့ဩဖွယ်ပြုပေးတဲ့ အမှုတခု အတွက် သက်သေ ခံချင်ပါတယ်။ ကျမ ကတော့ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို သူများထက် ထူးပြီး ခံစားရပါတယ်။ အပတ်တိုင်း ဝတ်ပြုကိုးကွယ်ခွင့် ရတယ်။ ဘုရားနဲ့ သာ၍ နီးချင်တယ်။ ဘုရားရဲ့ စကားသံကို အစဉ်အမြဲကြားချင်တယ်။ နှုတ်ကပတ်တော် ကို အရမ်းဆာငတ်လာတယ်။ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ကို အစဉ်အမြဲ ခံယူ ချင်တယ်။ မဝနိုင်ဘူး။ ဒါနဲ့ ဘုရားကျောင်းမှာ Bible Study လုပ်ပြီဆိုရင် အရမ်း တက်ချင်တယ်။ ကျမ တောင့်တတိုင်း အဖဘုရားသခင်က အမြဲ တက်ခွင့်ပေးတယ်။ တကယ် ကျေးဇူးတင် သက်သက်ပါ။ ကျမကလည်း ယုံကြည်ခြင်းနဲ့ ဆုတောင်းတယ်။ တက်ခွင့် ရဖို့ပေါ့။ သင်တန်းတွေက ကြားရက်တို့၊ ညနေပိုင်းတို့ဆိုရင် အိမ်မှာလုပ်နေ တဲ့ ကျမအတွက် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘုရားရှင်က သူ့အချိန်နဲ့ သူ့အရာ အားလုံးကို အမြဲတမ်း လှပအောင် ပြင်ဆင်ပေးတဲ့ ဘုရားပါ။ ကျွန်မ ဆရာတစ်ယောက်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အသက်တာ လွတ်မြောက်ခဲ့တာပါ။ ဒါနဲ့ ၂၀၁၁ ဇန်နဝါရီမှာ လုပ်တဲ့ Bible Study ကို ကျေးဇူးတော်ကြောင့် တက်ခွင့်ရခဲ့ပါတယ်။ အဲဒီ နှုတ်ကပတ် တော်တွေနဲ့ လွတ်မြောက်ခွင့်ရသလို သူငယ်ချင်းတွေကို ပြန်ပြီး share လုပ်ခွင့်ရ တယ်။ ကျေးဇူးတော် သက်သက်ပါ။ ဒါနဲ့ ဆရာ နောက်တခေါက် စက်တင်ဘာလမှာ ထပ်လာဖို့ ကြောငြာပါတယ်။ နေ့ရက်တွေက ကြားရက်တွေမို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါနဲ့ ကျွန်မ ယုံကြည်ခြင်းနဲ့ ဆုတောင်းတယ်။ အဲဒီသင်တန်း တက်ခွင့်ရဖို့ပါ။ အချိန်တွေ တဖြည်းဖြည်းနဲ့ နီးလာပါတယ်။ ကျွန်မဘက်က ဆုတောင်းပေမဲ့ နဲ့တော့ စိုးရိမ်တယ်။ အိမ်ရှင်မ ကို ပြောဖို့ မပြောရဘူး။ ဒါနဲ့ ၂၀၁၁-၁၂-၁၅ ခုနှစ် ခွန်အားယူပြီး အိမ်ရှင်မကို ခွင့်တောင်းတယ်။ ကျွန်မရဲ့ လစဉ်နားရက်တွေကို ဒီကြားရက် ခုရက် အချိန်ပေးဖို့

ဘုရားတရား ဆယ်မြူရယ်စိုးလွင် သမ္မတရား မသိလျှင် အသိတရားလည်း မရှိ အသိတရား မရှိမှတော့ ဘုရားဝတ်မှာ မမွေ့လျော် အပြစ်နွံမှာ ပျော်လျှက် အမှားများစွာ ကြုံကြား ကြုံနေ ဘုရားကိုလည်း အကောင်း မမြင်နိုင်ပေ။ သမ္မတရား သိလျှင် အသိတရားယှဉ် အသိတရား ရှိမှတော့ ဘုရားဝတ်၌လည်း မွေ့လျော် အလိုတော်မှာ ပျော်လျှက် ကောင်းချီးခံစား လက်တွေ့တရားမို့ ဘုရားကိုလည်း မပစ်နိုင်ပေ။ ဘုရားနှင့် သမ္မတရား ခွဲခွါ၍ မရစေတမ်းမို့ သမ္မတရားလျှင် ဘုရားလည်း သက်ဝင် တစ်ဆူဘုရားနှင့် တစ်ခွန်းသော စကားမှာ ကိုးစားသူတို့ အကျိုးမယုတ် အဟုတ်လက်ခံ မြည်းစမ်းလိုက်ပါ။ ။



အနစ်အလင်းတန်း (ဝင်းမြင့်ဦး) (WMO)

သူရိန်နေမင်း အလင်းရောင်၊ သော်တာ လမင်း အလင်းရောင်။ စိန်ဖြူကြယ်စင် အလင်းရောင်၊ မာကြူရီ အလင်းရောင်။ နိုက်ကလပ်ထဲက ချိန်နဲ့ သူယောင်မယ် အလင်းရောင်။ သူရိုးလမ်းပြ အချက်ပေး အလင်းရောင်၊ လေးဖြူရဲ့ အလင်းရောင်။ ဟိုး - ရွာပြင် လယ်စပ်က မုဆိုးမ ဒေါ်ဘုမရဲ့ တဲကုတ်ထဲက ငြိမ်းလှလှ ဖရောင်းတိုင်မီး အလင်းရောင်။ အာရုံပြီရာ အလင်းရောင်တွေထဲမှာနေရင်း။ နိစ္စဓူဝ ကန်းနေတုံး- နေ့ခင်းကြောင်တောင် မီးအိမ်ကို ကိုင်ပြီး ရိုးသားမှုကို ရှာဖွေမိတဲ့သူ အရူးဘွဲ့ သာ ရသွား အလင်းများစွာထဲက ငါကတော့ ဘွဲ့များစွာနဲ့ ကြောင်တောင်ကန်း ဖြစ်နေတုံး အင်း...ဒီလိုနဲ့။ မှောင်သွားတဲ့ တစ်ခုသောည ဘာမှ အားကိုးလို့ မရတဲ့ သကာလ စမ်းမိတဲ့ ဖယောင်းတိုင်တစ်စ



ပြောတော့ အိမ်ရှင်မက လျော့လျော့ရှုရှု ခွင့်ပေးတယ်။ ပျော်လွန်းလို့ ဘုရားသခင်ကို ကျေးဇူး တင်မိတာ။ အခါခါပါဘဲ။ ဒါနဲ့ အဲဒီ ဥရုတ်အတွက် ကျွန်မခွင့် ဥလ မရတော့ ဘူးပေါ့နော်။ ကျွန်မ အလုပ်က အရမ်းသက်သာတော့ ခွင့်ရက် မရလည်း ကိစ္စမရှိပါ ဘူး။ ဒီလိုအခွင့်အရေးရဖို့ အရမ်းရှားပါတယ်။ တန်ခိုးကြီးတဲ့ ဘုရားဘဲ လူတွေရဲ့ နှလုံးသားကို ပြောင်းလဲပေးနိုင်တာပါ။ ကျေးဇူးတော်ကြောင့် အဲဒီ ကျမ်းစာသင်တန်းကို တက်ခွင့်ရတယ်။ ဘုရားနဲ့ဘဲ သွားလာတဲ့အသက်တာ အကြောင်းဖြစ်တယ်။ ဘုရားကို ပိုပြီး ယုံကြည် အားကိုးတတ်လာတယ်။ ဒါနဲ့ ကျွန်မ ဥလ ဝကြိမ်လောက်မှ လစာ ထုတ်ပါတယ်။ လစာထုတ်ပေးတဲ့ အချိန်မှာ အိမ်ရှင်မက ကျွန်မကို ခွင့်မထွက်တဲ့ ရက်တွေ အတွက် ဥလစာ ခွင့်ရက်တွေ အတွက် ပိုက်ဆံပိုပေးခဲ့တယ်။ ဒါနဲ့ ကျွန်မ လည်း ခွင့်ရက်တွေကို အစားတိုးယူတယ် ဆိုတော့ ရတယ်တဲ့။ အို ပျော်လိုက်တာ။ ဘုရားရှင်ကို အရမ်းကျေးဇူးတင်တာဘဲ။ ကျွန်မတို့ တောင်းပန်တာထက် ထူးခြားစွာ ပြုပေးတဲ့ ဘုရားရဲ့ နာမတော် ဘုန်းကြီးပါစေသော်။ ဖေဖော်ဝါရီ ၂၀၂၀ ဒီကြောင့် ကျွန်မ ရေးပြ ချင်တာတော့ ဘုရားရှင်က ကျွန်မတို့ရဲ့ လိုအပ်ချက် တစ်ခုစီတိုင်းကို ပြင်ဆင် ထားပေးပြီး ဖြစ်တယ်။ ကျေးဇူးတော်ချီးမွမ်းပြီး ဝန်ခံရင်း အံ့ဩဖွယ်ရာကို အမြဲပြုပေး တဲ့ ဘုရားဖြစ်ကြောင်း သက်သေခံ ဝေမျှ လိုက်ပါတယ်။ ဘုရားသခင်ကို အားကိုးပြီး သက်သေ တွေကို အရယူကြပါဖို့လို့ ခွန်အားပေးရင်း စာဖတ်ရှုသူ အယောက်စီတိုင်း အပေါ် ဘုရားထံမှ ကောင်းချီးမင်္ဂလာများ အစဉ်အမြဲ ခံစားရပါစေ။

ငွေ စုထားတာလဲ မရှိ။ အပို အလို အလျှံလည်း မရှိ။ ညီမလေး ဒီလို ပြောပြတော့ အဖေကလည်း ခွဲစိပ်မှ ရမယ်တဲ့။ အန္တရာယ်လည်း များတယ်လို့ ပြောလာတော့ ဒီက ညီမ ၂ယောက်က တောင်ကြဲ မြောက်ကြဲ မရခဲ့ပါဘူး။ နောက်ဆုံး ငှားထောက် ဆုတောင်း ခဲ့တယ်။ ညနေပိုင်းလောက် ရောက်တော့ ကျွန်မ သူဌေးမက ဒေါ်လာ ၄၀၀ အဖေ့ ဆေးဖိုး ပို့ပေးလိုက်ပါတဲ့လေ။ ဘုရားရှင်က ချက်ချင်းဘဲ အဖြေ ပေးနေ တယ်။ သူငယ်ချင်းတို့ ကျွန်မ ဆယ်ဖို့တစ်ဖို့သာ သူ့အတွက် လျှံခဲ့တာ အခု အဆပေါင်း များစွာ သူက ကောင်းကြီးချပေးလိုက်တယ်။ ကျွန်မ ပျော်လွန်းလို့ ငိုကြွေး လိုက်တယ်။ ကျွန်မတို့ရဲ့ အပြစ်တွေ အတွက် အသက်ကို စတေးခံရုံသာမက ယနေ့ တိုင် ကူညီနေဆဲ။ လမ်းပြနေဆဲမို့ ကျေးဇူးတင်ပါတယ်။ အာမင်။ အခုဆိုရင် ကျွန်မ အဖေ နေကောင်းကျန်းမာပြီး အလုပ်ပြန်လုပ်နိုင်ခဲ့ပါပြီ။

နောက် ဒုတိယအချက် အနေနဲ့ ကျွန်မရဲ့ ညီမလေး (၁၀)တန်းအောင်မြင်ခဲ့တဲ့ အကြောင်းပါ။ အစ်မ နှစ်ယောက်က ပြည်ပမှာ အိမ်အလုပ်နဲ့ ညီမလေးကို ကျူရှင်ခ အဆောင်ခ အနေနဲ့ ထောက်ပံ့ပေးခဲ့တယ်။ ဒီနှစ်နဲ့ဆိုတော့ သုံးနှစ်မြောက်ဆိုတော့ ငွေကြေး ကုန်ကျခဲ့တာ များခဲ့ပြီပေါ့။ ကျွန်မ သူ့အတွက် Sunday တိုင်း နေ့တပတ် အစာရောင် ဆုတောင်းပေးခဲ့တယ်။ ဒီနှစ်သာ အောင်မြင်ခွင့်ပေးခဲ့ရင် ညီမလေးကို ကျမ်းစာကျောင်း သွားတက်ခိုင်းမယ်။ ကိုယ်တော်ရဲ့ အမှုတော်မြတ်မှာ အသုံးပြုတော် မူပါလို့ တောင်းခဲ့တယ်။ အောင်စာရင်းထွက်တော့ တကယ်ဘဲ ညီမလေးနာမည် ပါလာ ခဲ့တယ်။ တကယ်အံ့ဩစရာ ကောင်းပါတယ်။ ဘုရားရှင်ဟာ ကျွန်တော် ကျွန်မတို့ရဲ့ ဆုတောင်းသံကို အမြဲနားထောင်ပြီး အဖြေပေးနေတယ်ဆိုတာ တကယ်ဘဲ ယုံကြည် လက်ခံ လိုက်ပြီ။ နောက်ဆုံး အချက်ကတော့ ကျွန်မရဲ့ ဆန္ဒပါ။ ကျွန်မက အရမ်း

အားကိုး ၊ တိုင်ပင်ဖော်ဟာ ယေရှုခရစ်တော် တစ်ပါးတည်းသာ

ဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ သခင်စကား စာစောင် မှာ (၃) ကြိမ်ပြန်လည် ဝေဖန် သက်သေခံခွင့် ရလို့ (ပြင်ဆင်ပေးသော) ဘုရားရှင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဒီစာစောင်ကို ပြုစုသော အယ်ဒီတာကို အထူးပင် ကျေးဇူးလျှောက်ရှိပါသည်။ လစဉ်တိုင်း သခင်စကား စာစောင်ကို ဖတ်ရတဲ့ အချိန်မှာ အရမ်းပဲ ခွန်အားရရှိ ပါတယ်။ သက်သေခံ ထားပေးကြတဲ့ သူတွေ၊ ဆောင်းပါးလေးတွေ အားလုံးကို နှစ်သက်ပါတယ်။ ကျွန်မ တခါတလေ ထွက်ပေါက်ရှာ လို့မရအောင် ဖြစ်နေခဲ့တယ်။ စာစောင်ထဲမှာ မိတ်ဆွေတွေ အားပေးထား တာလေး တွေကို တွေ့ရတော့ ဘုရားကို ဘယ်လို ချဉ်းကပ်ရမလဲ။ ဘယ်လို ဆုတောင်းရမလဲ ဆိုတဲ့ အားပေးသံ တွေဟာ နားထဲမှာ နှလုံးသားထဲမှာ ပြန်လည် ကြားယောင် လာခဲ့တယ်။ ကျွန်မက ကျမ်းစာဖတ်ဖို့ ဆိုရင် အရမ်းပျင်းတာ။ TVတို့ ဇာတ်လမ်းတွေ တွေ ကြည့်နေရရင် ကျေနပ်နေတာပဲ။ နောက်ပိုင်း ကျတော့ TV ကြည့်နေမဲ့ အစား ကျမ်းစာဖတ်၊ ဆုတောင်းတဲ့ အကျင့်ကို ရအောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်။ စာစောင် ထဲက မိတ်ဆွေတွေအပေါ်မှာ ဘုရားရှင် တကယ်ကောင်းမြတ်တယ်။ ကျွန်မ ဒီ(၃) ကြိမ်မှာ ဘုရားရှင် ကောင်းကြီးပေး ခဲ့တဲ့ အချက်လေး (၃) ချက်ကို သက်သေခံချင် ပါသည်။



လောဘကြီး နေသလားတော့ မပြောတတ်တော့ဘူး။ ဘုရားရှင်ထံ တစ်ခုပြီး တစ်ခု တောင်းလျှောက်နေတော့တာဘဲ။ သူများတွေ Touch Phone သုံးတာ မြင်ရင် ကိုယ်ပါ သုံးချင်တယ်။ ကိုယ့်လစာနဲ့ ဝယ်ရင် မိဘ ညီမလေး မောင်လေး တွေဆီ မပို့နိုင်မှာ စိုးရိမ်မိတယ်။ အနည်းဆုံးက \$၁၀၀ နှင့် အထက်မှာရှိတော့ ကျွန်မအနေနဲ့ ဆိုရင် ဝယ်လို့ မရဘူး။ ဒီအချက်လည်း ဆုတောင်းတဲ့ အထဲမှာ ပါလိုက်တယ်။ လိုအင်ဆန္ဒ များလွန်းလို့ ခွင့်လွှတ်ပါလို့လည်း ဆုတောင်းတယ်။ ကျွန်မရဲ့ အလုပ်ရှင်ကိုလည်း ပြောပြ တာပေါ့။ ကျွန်မ ပြုစုရတဲ့ လူနာက အဖွားဆိုတော့ သူကပြောတယ်။ ငါ့ရဲ့ ဖုန်းလှိုင်း ၂နှစ်ပြည့်ရင် ဖုန်းလှိုင်းချိတ်လို့ ရတယ်တဲ့။ ပိုက်ဆံ ပေးစရာ မလိုဘူးတဲ့လေ။ Touch Phone အကောင်းစား ဆိုရင်တော့ အပြင်မှာ ဝယ်တာထက်တော့ ဈေး အများကြီး သက်သာတယ်လို့ ပြော တယ်။ သက်တမ်းက တစ်နှစ်တောင် လိုသေးတော့ ကျွန်မ မျက်နှာ သိပ် မကောင်း တော့ဘူး။ အဲဒါနဲ့ ၁၂.၈.၂၀၁၂ မှာ ကျွန်မ သူဌေးရဲ့ သမီး အကြီးမက Touch Phone ကိုလက်ဆောင်ပေးခဲ့တယ်။ ဘုရားရှင် တကယ်ဘဲ ကောင်းမြတ်တယ်။(ကျွန်မ အတွေးက ယုတ်မာတယ်သိလား။ ငါ့မိဘတောင် ငါ့ကို တောင်းလွန်းလို့ ဒုတ်နဲ့လိုက် ရိုက်တော့မှာဘဲလို့။ ငါ့ကို ဝယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ တွေးလိုက်သေးတယ်) မိတ်ဆွေ သင်ရဲ့ လိုအပ်မှု ဒုက္ခတွေ သောကတွေ ကို မိမိ ကိုယ်တိုင် ယေရှုနာမည် တောင်းခံလိုက်ပါ။ တိုင်ပင်ပါ။ ဆုတောင်းတဲ့ အခါခါတိုင်းမှာ စိတ် နှလုံးပါလျှက် ယုံကြည်ခြင်း အပြည့်နဲ့ ဆုတောင်းပါ။ သူတစ်ပါး တောင်းပေးတာ ထက် ကိုယ်ကိုယ်တိုင် နောင်တ တရားနဲ့ တိုးဝင်လိုက်ပါ။ ကျွန်မတို့ ပျော်ရွှင်စွာနှင့် အလိုတော်နဲ့အညီ အသက်ရှင်နေရင် ဘုရားရှင်လည်း ပြီးနေမှာ သေချာတယ်။ ဒါကြောင့် ဆုတောင်း ခြင်းဖြင့်သာ ယေရှုခရစ်တော်၌တိုင်ပင်နိုင်သည်။

ဒုတိယအကြိမ် မသွားခင်မှာ (၁) အကြိမ် တုန်းက ဘုရားရှင် လမ်းပြ ပို့ဆောင် ခဲ့တာကို အနည်းငယ် ပြန်ရေးချင်ပါတယ်။ ကျွန်မကို ပြန်သတိရအောင်လို့ (၁) အကြိမ်တုန်းက ဒုက္ခရောက်ခဲ့တဲ့ အကြောင်းနှင့် ဘုရားရှင်ထံ ကတိတစ်ခု ပေးခဲ့တယ်။ ဘုရားရှင် တကယ်ပြင်ဆင် ပေးခဲ့ရင် ဆယ်ဖို့တစ်ဖို့ ပုံမှန်လုပ်ပါမယ်လို့ ကျွန်မ ဖက်က လိုချင်တာက (၁) အိမ်ရှင်တုန်းကလို့ မဟုတ်ဘဲ ယုံကြည်သူ၊ နွေးထွေး သော မိသားစု၊ အဆင်အတန်းမခွဲခြားဖို့။ ကိုယ်လုံးဝ မလုပ်နိုင်တဲ့ အလုပ်မျိုးနှင့် မကြုံ ရဖို့။ ဆုတောင်းခဲ့တယ်။ ဘုရားရှင် တကယ်ပဲ တိကျသော အဖြေကို ပေးခဲ့တယ်။ မတောင်းမိပဲနဲ့ ကျွန်မလိုအပ်ချက်လေးတွေကိုပါ ပြင်ဆင် ပေးထားတာ တွေတော့ တကယ် ကို အံ့ဩပြီး ကျေးဇူးတင်ပါသည်။ ဘုရားလို့ ကျွန်မ ဆယ်ဖို့ တစ်ဖို့ ပုံမှန်လုပ်ပြီး ဘုရားရှင်ထံ ဆုတောင်းခဲ့တယ်။

ဆုတောင်းချက်လေး တင်ပါရစေ။ ကျွန်မ သူဌေးမက ကင်ဆာရောဂါသည် တစ် ယောက်ပါ။ ကင်ဆာက နောက်ကြောရဲ့ အကြောထဲမှာ ဖြစ်နေခဲ့တယ်။ ဒါကြောင့် ကင်ဆာပိုးတွေက အကြောတွေကို ဖိနေတော့ ယခု သူလမ်း မလျှောက်နိုင်ဘူး။ ဆုတောင်း ခြင်းဖြင့် ကူညီကြရအောင်။ သူ့အရမ်း အားငယ်နေရာတယ်။ တခါတလေ ဒီရောဂါသည်ကို စိတ်ဆင်းရဲအောင် လုပ်မိတယ်။ ကျွန်မ ဒေါသကြီးတယ်။ မဟုတ် တာဆို ဘာမှ မခံနိုင်ဘူး။ လက်ရှိလုပ်နေရတဲ့ အလုပ်က အိမ်အလုပ်ဖြစ်နေတာကို အားမနာဘဲ သိပ်ဘဝင်မြင် နေမိတယ်။ သနားညှာတာစိတ်ရှိပြီး အရာရာမှာ သည်းခံမှ အစေခံနိုင်ပြီး အလိုတော်နှင့် အညီ အသက်ရှင် နိုင်ဖို့နှင့် ဒီနိုင်ငံမှာ ဆက်လက်ပြီး ပျော်ရွှင် စွာနဲ့ အလုပ်လုပ်နိုင်ဖို့ ဆုတောင်းပေးပါ။ အခုဆိုရင် ကျွန်မ ဒီအိမ်မှာ တစ်နှစ် ပြည့်ခဲ့ပြီ။ ကျေးဇူးတော်ကြောင့် ဘာပြုသနာမှ မရှိခဲ့ပါဘူး။ နွေးထွေးပြီး သူတို့မိသားစု ဝင်လိုဘဲ ဆက်ဆံပေးကြတယ်။ သူ့ရဲ့ သမက်၊ သမီး၊ မြေးလေးတွေက ကျွန်မကို အရမ်း ခင်ကြ ချစ်ကြတယ်။ (၁၀.၇.၂၀၁၂)မှာ ကျွန်မ ၂၅ နှစ်ပြည့် မွေးနေ့မှာလည်း တကယ် ခမ်းနားတဲ့ မွေးနေ့ပွဲ ကျင်းပ ပေးတယ်။ ကျွန်မ မိဘတွေတောင် ဒီလို

မွေးနေ့ပွဲလေး တစ်ခါမှ မလုပ်ပေးခဲ့ဘူး။ ဒါပေမဲ့ သူတို့ အပြစ်မဟုတ်ပါဘူး။ တောက လူတွေက မွေးနေ့တွေ ရှိကြပေမဲ့ မွေးနေ့ပွဲ ကျင်းပတာ တစ်ခါမှ မမြင်ခဲ့ဘူး။ အခုလို စင်ကာပူမှာ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်ခွင့် ပေးခဲ့သော ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း သက်သေခံလိုက်ပါတယ်။ **နန်းခင်လေး (ရှမ်း/ မြောက် လားရှိုး)**

သက်သေခံချက် ရိုးဂူ (ကျွန်းအသင်းတော်)

18.6.2012 မှာ ကျမရဲ့ သူဌေးက စင်ကာပူ ကျမ်းစာကျောင်းမှာ ကျမ်းစာ လေ့လာခြင်း သင်တန်းကို တနင်္လာ မှ စနေနေ့ အထိ တက်ရောက်ပါတယ်။ ကျွန်မ အတွက် ကျမ်းစာဖတ်ခွင့်နဲ့ စာရေးခြင်းကို အထူးပေးတဲ့နေ့လို့ ပြောရမှာပေါ့နော်။ ကျွန်မ အလုပ်တွေ ပြီးတဲ့ အချိန်မှာ စာရေးဆရာ ဆိုး ပြုစုရေးသားထားတဲ့ "နံရိုးရှင် စစ်စစ် ကေနံဖြစ်ခဲ့ပါလျှင်" စာအုပ်ကို အစမှအဆုံးတိုင်အောင် လွတ်လပ်စွာ ဖတ်ခွင့် ပေးတဲ့ ဘုရားသခင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဆိုး ရဲ့ စာအုပ်ကို ဖတ်ခြင်း အားဖြင့် ကျွန်မ အတွက် ဝိညာဉ်ခွန်အား ရရှိခဲ့ပါတယ်။ ကျွန်မ စင်ကာပူမှာ ရှိနေတဲ့ ညီမ တွေကို အနိမ့်ဆုံး ခွန်အားပေး သက်သေခံချင်တာပါ။ တိုက်ဆိုင်မှု ရှိရင်လည်း ခွင့်လွှတ် ပေးပါ။ စင်ကာပူမှာ ရောက်နေတဲ့ အချို့ မိန်းကလေးတွေဟာ အချစ်ကြောင့် မှားခဲ့ တာတွေ အများကြီးပဲ။ အချစ်ကို အကြောင်းပြုပြီး အချစ်ကို လေးစားတန်ဖိုး မထား ကြဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ ကျွန်မရဲ့ အနီတီ ဆုံးမတဲ့ စကားတစ်ခွန်းကို ရေးပြပါရစေ။ ကိုယ့်ချစ်သူကို တကယ်ချစ်ရင် ဘယ်တော့မှ အမှား လုပ်ခွင့်ကို သဘော မတူပါနဲ့။ ကိုယ်ဘာကို လုပ်လုပ် လုမသိပေမဲ့ ဘုရား သိတယ် ဆိုတာကို ဦးနှောက် ထဲရှိရင် အမှားလုပ်ဖို့ကို ကြောက်ရွံ့ နေလိမ့်မယ်လို့ ပြောပါတယ်။ ပထဦးဆုံး မှားတဲ့ အမှားဟာ ကိုယ်မသိလို့ မှားတဲ့ အမှားဖြစ်လို့ ခွင့်လွှတ်ပေးမဲ့ သုံးကြိမ်တိုင်အောင် ဖြစ်ခဲ့တယ် ဆိုရင်တော့ အချစ်အတွက်နဲ့ မိုက်ရှူးရဲပြီး အသုံးမကျတဲ့ ရွာကို ရောက်ရှိ သွားပါပြီ။ ဆက်လက်ပြီး မမှားဘို့ ဘုရားသခင်ထံ ဆုတောင်းပြီး ခွန်အားတောင်းခံပါ။ ဘုရားသခင်ဆီမှာ ကျွန်မတို့ လိုအပ်တဲ့ အရာတွေ အားလုံးကို တောင်းခံပါ။ ရရှိနိုင်ပါ တယ်။ စာတန်က နေရာတိုင်းမှာ ရှိနေတယ်။ ဘုရား သားသမီးကို ဘယ်လို တိုက်ခိုက် ရမယ် ဆိုတာကို စောင့်ကြည့် နေပါတယ်။ ဒါကြောင့် ကျွန်မတို့ စာတန်ကို ဘုရား ပေးထားတဲ့ သမ္မာကျမ်းစာဆိုတဲ့ ခိုင်းလွှားနဲ့ ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒါမှ စာတန်ကို အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ မိန်းမတို့ အိမ်ခြေ ရွှေပေးလို့ မရ ဆိုတဲ့ စကားပုံ အတိုင်း ကိုယ့်ရဲ့ ချစ်သူ၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဘုရားသခင်ဆီကို တောင်းခံပါ။ သစ္စာ ရှိပါ ဘုရားပေးတဲ့ အချိန် အလိုတော်ကို စောင့်ပါ။ ကိုယ်လုပ်လိုက်တဲ့ အမှားကြောင့် ဦးဆုံး အပြစ်ခံရမဲ့လူဟာ ကိုယ်ကိုယ်တိုင်ပါ။ နောက်မှ မိဘ၊ ဆွေမျိုး၊ လူမျိုး၊ အသင်းတော်တွေကို ထိခိုက်မှာဖြစ်ပါတယ်။ အနေအထိုင် ဆင်ခြင်ပါ။ သူများ ကဲ့ရဲ့ စရာ မဖြစ်အောင် ဝိုင်းကောင်း ကျောက်ဖိ၊ လူမျိုးဂုဏ်၊ မိဘဂုဏ်ကို ထိန်းသိမ်းပါ။ မျက်စိနဲ့ မြင်နေရတဲ့ အရာ။ အလှအပတွေဟာ တကယ် အလှအစစ်အမှန် တွေ မဟုတ်ပါဘူး။ မျက်စိဖွင့် နားစွင့် အရာ အားလုံးကို လေ့လာပါ။ ဘုရားအတွက် အချိန် ပေးပါ။ ဆုတောင်းပါ။ သူငယ်ချင်းတွေနဲ့ သမ္မာကျမ်းစာ (သို့) ကိုယ့်ရဲ့ ခံစားချက် တွေကို ရင်ဖွင့်တိုင်ပင် ဆွေးနွေးပါ။ သူငယ်ချင်းကောင်း အစစ်အမှန်ကို ရှာဖွေပါ။ ဟိုး လွန်ခဲ့တဲ့ လေးနှစ်က အကြောင်းလေကို ပြန်ရေးပြပါရစေ။ ကျွန်မ စင်ကာပူကို ပထမ ဦးဆုံး စရောက်တဲ့ နှစ်။ ကျွန်မ သူဌေးက မယုံကြည်သူ ရုပ်တုကိုးကွယ်တဲ့ လူမျိုး၊ ကျွန်မက ယုံကြည်သူ ခရစ်ယာန် မိန်းကလေး။ သူတို့ နှစ်ယောက်က မတူညီတဲ့ စရိုက်နှစ်ခုနဲ့ တစ်အိမ် ထဲမှာ အတူရှိခဲ့တယ်။ တစ်ဦးက သူဌေးမ။ နောက်တစ်ဦး ဖြစ်တဲ့ ကျွန်မကတော့ အိမ်အလုပ်သမားပေါ့နော်။ ကျွန်မကို ရောက်တဲ့နေ့က စပြီး အနိုင်ယူ တော့တာပဲ။ ကျွန်မလည်း ဘယ်ရမလဲ၊ ဘုရားသခင် အားကိုးနဲ့ ပြန်ပြီးခုခံ တာပေါ့။ ပြဿနာတွေ များစွာ ရှိပေမဲ့ (၂) နှစ်ပြည့်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်မက အခြားသော သူတွေလို မဲခဲ ပိန်ပိန် မဟုတ်ပါဘူး။ ဖြူဖြူ ဖွေးဖွေး တောသူ မလေးကို သူ့သား နဲ့ သူ့ယောက်ကျားတွေရဲ့ အကျင့် က သိပ်ပြောလို့ မရဘူးလေ။ ဒါကြောင့် သူ စိတ်ပူ ခဲ့တယ်။ ကျွန်မကလည်း ဘုရား သားသမီးဆိုတော့ အနေအထိုင် အားလုံးကို ဘုရား လက်ထဲ အပ်ထားတယ်။ သူဌေးမရဲ့ စိုးရိမ်းမှုတွေဟာ အလကားပဲ။ ကျွန်မ အတွက်တော့ အသုံးမဝင်ဘူး။ မြန်မာပြည်က မိန်းကလေးတွေ ငွေရရင် ဘာမဆို လုပ်နိုင်တယ်ဆိုတာကို သူပြောခဲ့တယ်။ သူမရဲ့ အပြောအဆို အပြုအမူတွေကြောင့် ကျွန်မ အနေအထိုင် အကျင့်တရား။ အကျင့် စာရိတ္တ အကောင်းဆုံးဖြစ်အောင် သက်သေ ပြခဲ့တယ်။ သူဌေးမ က ကျွန်မရဲ့ စိတ်ဓာတ်နဲ့ အပြုအမူ တွေကို နား လည်လိုက်တဲ့ အချိန်မှာ အရာအားလုံးဟာ နောက်ကျ သွားပြီး ကျွန်မ မြန်မာပြည်ကို



ပြန်ဘို့ အသင့်ဖြစ်နေပြီ။ လစာ တိုးပေးမယ်၊ ခွင့်ရက် ပေးမယ်၊ ဝင်ငွေ အခွန် ဆောင်ပေးမယ်။ အားလုံးကို သူလုပ်ပေးမယ်လို့ ပြောပေမဲ့လည်း ကျွန်မ လက်မခံခဲ့ ဘူး။ ကျွန်မ အတွက် ဘုရားသခင် ပြင်ဆင်ထားတဲ့ အလုပ်သစ် ရှိနေလို့ပဲ။ ကျွန်မ သူဌေးမကို ပြောတဲ့ စကားကတော့ နှင်ပေးတဲ့ လစာ ငါ့အတွက် လုံလောက်သွားပြီ။ ငါ ထပ် မလိုချင်တော့ဘူး။ နောက်တစ်ခေါက် နှင်အိမ်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး လို့ အပြတ်ပြောခဲ့ လိုက်ပါတယ်။ ဒီလိုနဲ့ မြန်မာပြည်က မိခင် အသင်းတော်မှာ စင်ကာပူ ရဲ့ အတွေ့အကြုံတွေကို သက်သေခံခဲ့တယ်။ ကျွန်မ ကိုယ်တိုင်လည်း ခွန်အား အပြည့်နဲ့ စင်ကာပူကို ဒုတိယအကြိမ် ပြန်ရောက်ရှိလာခဲ့တယ်။ အခုကျွန်မရဲ့ သူဌေးက ယုံကြည်သူ ခရစ်ယာန် အသင်းတော် လူကြီးပါ။ သူဌေးမ ကတော့ Sunday School ဆရာမ ဖြစ်ပါတယ်။ ဘုရားကျောင်းကို အပတ်တိုင်း သူတို့နဲ့ အတူ လိုက်ရပါတယ်။ တစ်လ တစ်ခါ ကျွန်မရဲ့ ကရင်ဘုရားကျောင်းကို သွားပါတယ်။ သူဌေးမ က အပြင် ထွက်တဲ့နေ့ကို ဘယ်သွားတယ်၊ ဘာလုပ်လဲ ဆိုတာကို အသေးစိတ် မေးတတ်ပါ တယ်။ တခါတလေမှာ ကျမ်းစာရဲ့ အကြောင်းတွေကို ဆရာမနဲ့ အတူဆွေးနွေး ဖြစ်ပါ တယ်။ သူမ ကြောင့် ကျွန်မ အင်္ဂလိပ်စာ တိုးတက်လာပါတယ်။ ပိုပြီး အင်္ဂလိပ်လို ပြောလာနိုင်တယ်။ မှားရင် ပြင်ပေးတယ်။ မိသားစု ကျေးဇူးတော် ချီးမွမ်းခြင်း တွေမှာ လည်း ကျွန်မပါဝင် လုပ်ဆောင်ပေးတယ်။ နောက် ဘုရားကျောင်းမှာ အသင်းသား တွေစုပြီး မိတ်သဟာရဖွဲ့ ညစာစားဖို့ အတွက် ပြင်ဆင် ချက်ပြုတ်ပေးတယ်။ ပင်ပန်း ပေမဲ့ ကျွန်မ ကျေနပ်ပါတယ်။ ဒါဟာလည်း ဘုရား အတွက် အစေခံခြင်း တစ်မျိုးပဲ။ ကျွန်မတို့ နှစ်ဦးဟာ လူမျိုးမတူ၊ ဘာသာစကားတွေ မတူပေမဲ့ ခရစ်တော် ကို ယုံကြည် တဲ့ နေရာမှာ အတူတူပါပဲ။ ဒါကြောင့် ကျွန်မတို့ နှစ်ဦးဟာ ယုံကြည်သူ မိသားစုလို့ ပြောလို့ ရပါတယ်။ ကျွန်မကို သမီး တစ်ယောက်လို ဆုံးမ သွန်သင်ပါတယ်။ တချို့ မိန်းကလေး တွေက အနေ အထိုင် မတတ်ပါဘူး။ ဒီလိုမျိုး မလိုက်လျှောက်ဘို့ သွန်သင် ဆုံးမပါတယ်။ ကိုယ့်ရဲ့ ချစ်သူကို ဘယ်လောက်ကြီးဘဲ ချစ်ပါစေ။ ယုံလို့ ပုံတော့ မအပ်လိုက်ပါနဲ့။ ဒါဟာ အချစ် မဟုတ်ပါဘူး။ ယောကျ်ားလေး ဆိုတာက ရမလား ဆိုပြီး တောင်းမှာဘဲ မပေးပြန်ရင်လည်း တကယ် မချစ်လို့ မပေးဆပ်တာ။ ပေးပြန်ရင် လည်း အညှာ လွယ်သူတို့။ သူတို့ရဲ့ အပြောက ဘယ်တော့မှ လွတ်မှာ မဟုတ်ပါဘူး။ သူငယ်ချင်းမှ တဆင့် သိရလို့ တိုင်းရင်းသူလေး တယောက် အကြောင်းရေးပြ ပါရစေ။ သူမ ချစ်နေတဲ့ သူဟာ မြန်မာပြည်မှာ မိန်းမနဲ့ ကလေးတွေ ရှိနေတယ်ဆိုတာ သူမ လုံးဝ မသိခဲ့ဘူး။ ဒီလိုနဲ့ သူမ ချစ်သူကို တစ်ဘဝတာ ပုံအောပြီး ဘဝ တစ်ခုလုံး ပေးဆပ် ခဲ့တယ်။ ၂နှစ်ပြည့်တဲ့ အထိပေါ့နော်။ နောက်ပိုင်းမှာ ချစ်သူဟာ သူမကို မိန်းမ ရှိတယ် ဆိုတာ ဖွင့်ပြောပြီး နှင့်ကို စိတ်ကုန်တယ်လို့ ပြောခဲ့တယ်။ နောက် ဖုန်းနံပါတ် ပြောင်းပြီး လမ်းခွဲ လိုက်တယ်။ စင်ကာပူမှာ ရှိနေတဲ့ ညီမအားလုံးကို ကိုယ့်ချစ်သူရဲ့ အကြောင်းကို လေ့လာ စုံစမ်းပါ။ မျက်ကန်း တစ်ယောက်ရဲ့ အချစ်မျိုးနဲ့ မချစ်လိုက်ပါ နဲ့။ မျက်စိ မမြင်တဲ့ လူတစ်ယောက် မိန်းမကောင်း တစ်ယောက် ရရှိတာ ဘုရားရဲ့ ကျေးဇူးတော် ကြောင့်ပါ။ ကျွန်မတို့ အားလုံး ကောင်းနေတဲ့ သူတွေဟာလည်း သူတို့ လိုဘဲ ကျေးဇူးတော် ခံစားရတာချင်း အတူတူပါပဲ။ မိန်းကလေးများ ကိုယ့်စိတ်ကို အလို မလိုက်ပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ ဆင်းရဲမှုဟာ အပြစ်မဟုတ်ပါ။ သူမရဲ့ ရိုးသားမှုဟာ အနစ်သာရပါ။ အနေအေးပြီး ရိုးသားတဲ့ ဖိလစ်ပိုင် နိုင်ငံသူ မိန်းကလေး တစ်ယောက် အကြောင်းလည်း ရေးပြပါရစေ။ သူမနဲ့ ကျွန်မဟာ အိမ်နီးချင်း မိတ်ဆွေ တွေပါ။ တနေ့တော့ သူ ကျွန်မကို ပြောတယ်။ ရွာ ပြန်ပြီး မင်္ဂလာဆောင် တော့မယ် ပေါ့။ သူမ ပြန်တော့ သူမ နေရာမှာ အလုပ်လုပ်မဲ့ သူမရဲ့ အအိမ်ရောက်လာခဲ့တယ်။ သူ့အအိမ်နဲ့ ရင်းနှီးလို့ လ အတော်ကြာမှာ သူမရဲ့ သတင်းကိုမေးဖြစ်တယ်။ သူမ မင်္ဂလာ ဆောင်တာ အဆင်ပြေရဲ့လားပေါ့။ ဒီအချိန်မှာ သူမ အအိမ်က မင်္ဂလာ မဆောင်ရ သေးဘူး။ ကလေး ယောက်ျားလေး မွေးသွားပြီတဲ့။ ကျွန်မဖြင့် အံ့ဩ လိုက်တာ။ လုံးဝကို ထင်မထားတဲ့ အဖြစ်ပေါ့နော်။ သူမရဲ့ ကလေးမှာ ဖခင်မရှိဘဲ လောကကြီးကို ရောက်ရှိလာခဲ့တယ်။ ကျွန်မတို့မှာ မိခင် ဖခင် ရှိသလို နောင်တချိန်မှာ ကျွန်မတို့ မွေးလာမဲ့ ကလေးတွေ ဖခင်ရှိအောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါ တယ်။ ဗူး အပေါက်တစ်ရာကို ပိတ်လို့ရပေမဲ့ ပါးစပ်တစ်ပေါက်ကို ပိတ်ဘို့ မလွယ်ပါ ဘူး။ ဝေဒနာ ခံစားရတဲ့ မိန်းကလေးကလည်း ဘယ်အချိန်ထိ သို့လှောင်ထား နိုင်မှာ လဲ။ သူမရဲ့ ဝေဒနာ သက်သာလာအောင် အခြားလူကို ရင်ဖွင့်တော့တာပေါ့။ မိန်း ကလေးတွေ အားလုံးကို ရေးပြချင်တာကတော့ ဘုရားပေးထားတဲ့ ဦးနှောက်နဲ့ စဉ်းစား ပါ။ ဆင်ခြင်ပါ။ ဒီစာလေးကို ဖတ်ခြင်း အားဖြင့် အယောက်စိတ်တိုင်းဟာ ဘုရားရှေ့မှာ ဖြူစင်နိုင်ကြပါစေ။ **။ ရိုးဂူ (ကျွန်း အသင်းတော်)**

သင့်အဖို့လောကီပေသည့်

မိခင်များနေ့ လောမိ

ယနေ့ခေတ်တွင် အသုံးတွင်ကျယ်လာသော လက်ကိုင် ဖုန်းသည် (Mobile phone) လူနေမှု အသိုင်းအဝိုင်း တွင် မရှိမဖြစ် လိုအပ်လာသော ပစ္စည်းတစ်ခု ဖြစ်လာပါသည်။ လုပ်ငန်းများစွာ ထည့်သွင်း အသုံးချနိုင်သော Smart Phone များထုတ်လုပ်သည့် ကုမ္ပဏီများလည်း အပြိုင်အဆိုင် ကောင်းသထက် ကောင်းအောင် ထုတ်လုပ်လာကြပါသည်။ ကွန်ပျူတာ အသေးစား လို အသုံးပြုနိုင်သော ဖုန်းတွင် Reset သို့မဟုတ် Restart ခလုတ်များ ပါရှိပါသည်။ ဝန်ထုပ်အစဉ်များ မှားယွင်းပြီး ပြင်၍မရပါက ၎င်းဖုန်း ကို Reset သို့မဟုတ် Restart ခလုတ် ဖြင့်ပြန်၍ ပြုပြင်ကာ အစက ပြန်စနိုင်ပါသည်။



တစ်ရက်တွင် မိဘိုးဖုန်း ပျောက်သွားသော မိတ်ဆွေတစ်ဦးကို ဆုံတွေ့ခဲ့ပါသည်။ မိဘိုးဖုန်းက တန်ဖိုးရှိသလို ဖုန်းထဲတွင် သိမ်းဆည်းထားသော သတင်းအချက်အလက်များက တန်ဖိုး ပိုရှိသဖြင့် ဖုန်းပျောက်သော မိတ်ဆွေမှာ မျက်ရည်ကျလျက် ပူဆွေးသောက ဖြစ်နေပါသည်။ သူနှင့် တွေ့ပြီးသောအခါ ကျွန်တော်၏ စိတ်ထဲတွင် သင်ခန်းစာ များစွာရရှိခဲ့ပါသည်။ ၎င်းသင်ခန်းစာမှာ ပစ္စည်းတစ်ခု၏ တန်ဖိုးကို ဆုံးရှုံး သွားပြီးမှ နားလည်တတ် လာခြင်းပေတည်း။ ကိုယ့် လက်ထဲတွင် လက်ရှိပိုင်ဆိုင် နေချိန်က တန်ဖိုး မထားတတ်ဘဲ ပျောက်ဆုံးသွားပြီးကာမှ တန်ဖိုးရှိမှန်း ပိုသိလာရပါသည်။ Sometime, people realized the real value only when they lost. အမေ များနေ့တွင် မိခင်အသင်းတော်တွင် ဝတ်ပြုကိုးကွယ်ခွင့် ရရှိခဲ့ပါသည်။ မိခင်များ၏ မေတ္တာကို တေးသီချင်းဖြင့် ဖွဲ့နွဲ့သီဆိုသောအခါ အချို့သော သူများ မျက်ရည်ကျနေသည်ကို သတိထားမိပါသည်။ မျက်ရည်အမျိုးမျိုးရှိပြီး အချို့သော မျက်ရည်များသည် အစားထိုး၍ မရသော ဆုံးရှုံးမှုဖြစ်ကြောင်း တွေ့ရပါသည်။

ချစ်သောမိတ်ဆွေ- တန်ဖိုးကြီးလှသော မိခင်မေတ္တာ၊ မိဘမေတ္တာကို ဆုံးရှုံးသွားပြီးမှ နားလည်တတ်သောသူ မဖြစ်အောင် ယခု ကတည်းက တန်ဖိုးထားတတ်ဖို့ လိုပါသည်။

မိန်းမသည် မိမိသွားသော သားကို မသနားသည့်တိုင်အောင် မိမိ နို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့ သော်လည်း သင့်ကို ငါမေ့လျော့”
ဟောရှာယအနာကတ္တိကျမ်း ၄၉:၁၅

တန်ဖိုးကြီးသော မိခင် မေတ္တာထက် ကြီးမားသော မေတ္တာတစ်ခု ရှိကြောင်း ဟောရှာယ ၄၉:၁၅ တွင်တွေ့ရပါသည်။ ၎င်းမှာ ထာဝရဘုရား ခမည်းတော်၏ အန္တန မေတ္တာ ဖြစ်ပါသည်။ ရောမ ၈:၃၈-၃၉ အကြောင်းမှာကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်း ဖြစ်စေ၊ ကောင်းကင်တမန် ဖြစ်စေ၊ အတွင်းအမြတ် ဖြစ်စေ၊ အာဏာတန်ဖိုး ဖြစ်စေ၊ မျက်မှောက်အရာ ဖြစ်စေ၊ နောင်လာ လတ်သောအရာ ဖြစ်စေ၊ အပြိုင်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှတစ်ဆင့် အဘယ်နိမိတ်အရာ မျှသည် ငါတို့ သခင်ယေရှုခရစ် အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျ လျက် ရှိ၏။

ကျွန်တော် ကျွန်မတို့အပေါ်မှာ ထားရှိသော ခမည်းတော်၏မေတ္တာ ကြီးမားနက်ရှိုင်းပြီး မည်သည့် အရာကမှ ဖျက်ဆီး၍မရပါ။ သို့သော် ခမည်းတော်၏ မေတ္တာကို ကာယကံရှင် ကိုယ်တိုင် မိမိ သာလျှင် ဖျက်ဆီးနိုင်ကြောင်း သတိချပ် သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ချစ်ခြင်းမေတ္တာရှင် ဖြစ်တော်မူသော ထာဝရဘုရားသည် အပြစ်ကို မုန်းတော်မူ၏။

ချစ်သောမိတ်ဆွေ- ခမည်းတော်၏ မေတ္တာကို အချိန်နှောင်းမှ နားလည်တတ်သောသူ မဖြစ်အောင် အလွန်မှ အရေးကြီးပါသည်။ ယခုချိန်တွင် ဒုတိယအခွင့်အရေး၊ တတိယ အခွင့် အရေး ရရှိနိုင်သော်လည်း ထာဝရဘုရား၏ ရှေ့တော်တွင် မည်သည့် အခွင့် အရေး မှ မရနိုင်တော့။ လောကတွင် နောင်တ တရားကို ဘုရားရှင်က လက်ခံ နိုင်သော်လည်း တမလွန်တွင် ရှိလာသော နောင်တကို ဘုရားရှင်က လက်ခံ၍မရ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေကြီး၊ စကြာဂဠာကို ဖန်ဆင်းခဲ့သော သခင် ယေရှုတွင် စနစ် (System) ကိုပြန်စရန် Restart ခလုတ် မရှိသလို Reset လုပ်တဲ့ စနစ် မရှိ။ လောကအသက်တာတွင် ခမည်းတော်၏ မေတ္တာတော်ကို နားလည် တတ်လာရန်၊ ခမည်းတော်၏မေတ္တာကို လက်ခံလာရန် ထာဝရဘုရားသည် သူ၏ ကြီးမားသော မေတ္တာနှင့်၎င်း၊ ကျေးဇူးတော်ဖြင့်၎င်း အမြဲတမ်း သွေးဆောင်နေသည် ကို နားလည် လက်ခံတတ်ရန်၊ အချိန်နှောင်းမှ နားလည်တတ်သောသူ မဖြစ်ရန် သတိ ပေးလိုပါသည်။

မေတ္တာဖြင့် - လောမိ

သင့်အဖို့လောကီပေသည်။ (မင်းအောင်သက်လွင်)

ငါးငယ်လေး တစ်ကောင် နှိတ်တင်းနေထိုင်သော ရေအိုင် ငယ်လေး သည် တစ်ခါ ခမ်းခြောက် လာခဲ့ပါသည်။ ငါးလေး မှာ ခမ်းခြောက် လာသော ရေကြောင့် စိုးရိမ်စ ပြုလာ ခဲ့ပါ သည်။ ရေခမ်းလာလျှင် ငါးလဲ အနေအထိုင် ကျဉ်းကျပ်ကာ သေဖွယ်ရာသာ ရှိတော့မည် ဖြစ်ကြောင်း ရိပ်စား မိလာ ခဲ့ပါသည်။ ထို့ကြောင့် မဆိုးမတွပ် ဘုရား သခင် အား မေးခွန်း ထုတ်ကာ မကျေနပ်ကြောင်း ပြောပြခဲ့ပါသည်။ ထိုအခါ ဘုရား သခင်က ငါးလေး အား မေးခွန်းအချို့ပြန်မေးခဲ့ပါသည်။

အိုင်ထဲမှာ ကူးခတ်နိုင်လောက်တဲ့ ရေပမာက ရှိသေးရဲ့လား။ ဟုတ်ကဲ့ရှိပါတယ်။ အိုင်ထဲမှာ သောက်သုံးလောက်တဲ့ ရေပမာက ရှိသေးရဲ့လား။ ဟုတ်ကဲ့ ရှိပါတယ်။ အိုင်ထဲမှာ အသက်ရှူနိုင်လောက်တဲ့ ရေပမာက ရှိသေးရဲ့လား။ ဟုတ်ကဲ့ ရှိပါတယ်လို့ ဘုရားသခင် မေးသမျှကို ငါးလေးက ပြန်ဖြေခဲ့ပါသည်။ အဲဒီလို လုပ်နိုင်ဖို့ ရေပမာက လုံလောက် နေသေးရဲ့ သားနဲ့ မင်းက ဘာဖြစ်လို့ မကျေ မနပ် မေးခွန်းတွေ ထုတ်၊ စိတ်ရှုပ်နေတာလဲ လို့ ဘုရားသခင်က ငါးလေး ကို ပြန်မေးခဲ့ ပါတယ်။

ကျနော်တို့ လူသားတွေအားလုံးဟာလဲ နည်းအမျိုးမျိုးနဲ့ ဘုရားသခင်ကို မေးခွန်း ထုတ် မကျေနပ် နိုင်ခဲ့ပါ။ ဘုရားသခင် အပေါ်မှာ ယုံကြည်ခြင်း ခိုင်မြဲခဲ့ပါက ဘယ် အခြေ အနေမှာ မဆို ပျော်ရွှင်နိုင်မှာ အမှန်ပင်။ ဘုရားသခင်၏ ကရုဏာ တရားက မည်သည့် အခါမှ ခမ်းခြောက်မည် မဟုတ်ပါ။ ကျနော်တို့ အပေါ် ထာဝရ အဆက် မပြတ် သွန်းလောင်း နေမည်ဖြစ်သည်။ ကျမ်းစာက ရေးထားသည်မှာ ငါ့ကျေးဇူးသည် သင့်အဖို့လောကီပေ၏တဲ့။



ယေရှုမိ ၂၅:၁၀၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းမှာ ကြံစည်သော အကြံ မဟုတ်ဘဲ၊ သင်တို့သည် မြှော်လင့်သော အကျိုးကို ရမည်အကြောင်း ငြိမ်ဝပ် စေခြင်း ငှာသာ သင်တို့အဘို့ ကြံစည်သော အကြံ တို့ကို ငါသိ၏။

(ဘာအကောင်းဆုံးလဲ) ကတိတန်း - မင်းအောင်သက်လွင်

ကျမ်းစာထဲမှာ ဧဝံဂေလိ တရားကို အရပ်တကာ လှည့်ပြီး ဟောရမှာလေ။ ဧဝံဂေလိ ဟောဖို့ နံပါတ်တစ်ကွ။

ငါ မှန်တယ်ကွ။ မင်းမှားတာ

ကျမ်းစာထဲမှာ ဘုရားသခင်ကို အစဉ်အမြဲ ချီးမွမ်းပြီး မျက်မှောက်တော်ထံ ဝင်ရမယ်တဲ့။ ချီးမွမ်းခြင်းကို ဦးစားပေးရမှာကွ။

မင်းမှားတာကွ။ ချချင်လို့လား



ငါ တပည့်ကြီး သိပ်တော်တယ်။ ဟဲဟဲဟဲ

ဟိုး - အရင်ကလို မကောင်း တာတွေနဲ့ ရန်တိုက် စရာ မလိုတော့ဘူး ဆရာ။ ကျမ်းစာနဲ့ ပြန် ရန်တိုက် ပေးလိုက်တယ်။ ဟီးဟီးဟီး